

မြန်မာနိုင်ငံတော်ဗဟိုဘဏ်  
နေပြည်တော်

ညွှန်ကြားချက်အမှတ် (အက်စ်အီးအမ်ဒီ - ၁၅ / ၂၀၁၂)

ရက်စွဲ၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်

**အကြောင်းအရာ။** နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorised Dealer Licence-A.D)ရ ဘဏ်များက နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကို ပို၍ကောင်းမွန်စေရန်နှင့် နိုင်ငံတော်၏ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေမည့် ပြည်ပစီးပွားဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။

၂။ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင် (Authorised Dealer Licence - A.D) ရ ဘဏ်များက နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းစဉ်များ ဖော်ပြပါရှိသည့် ဤညွှန်ကြားချက်ကို ဥပဒေ ပုဒ်မ ၄၉ (ခ) အရ ထုတ်ပြန်လိုက် သည်။

**သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများ**

၃။ သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများဆိုသည်မှာ ငွေလုံးငွေရင်းစာရင်းပိုင်း ဆိုင်ရာ လွှဲပြောင်းပေးချေမှုများမဟုတ်သည့် ပေးချေမှုများဖြစ်ပြီး အောက်ပါတို့ပါဝင်ပါသည် -

- (က) ကုန်သွယ်မှု၊ ဝန်ဆောင်မှုအပါအဝင် သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်း ပေးချေမှုများနှင့် ကာလတိုဘဏ်ချေးငွေများအတွက် ပေးချေမှုများ။
- (ခ) ချေးငွေအပေါ်ပေးရသည့် အတိုးများနှင့် ရင်းနှီးမြှုပ်နှံမှုမှ အသားတင် ဝင်ငွေများ။
- (ဂ) ချေးငွေအတွက် အရစ်ကျ ပြန်လည်ပေးဆပ်မှုများ သို့မဟုတ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် တန်ဖိုးလျော့ခြင်းများ။
- (ဃ) မိသားစုနေထိုင်မှုစရိတ်အတွက် ပြည်တွင်း သို့မဟုတ် ပြည်ပမှ ငွေလွှဲပေးပို့ မှုများ။

၄။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ အခန်း(၈) သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်း ပေးချေမှုများ၊ ပုဒ်မ ၂၄ နှင့် ၂၅ တို့တွင် ပြဋ္ဌာန်းချက်များအရ နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorised Dealer Licence - A.D) ရ ဘဏ်များတွင် သာမန်စာရင်းပိုင်းဆိုင်ရာ နိုင်ငံတကာပေးချေမှုများ၊ လွှဲပြောင်းမှုများကို (၈.၁၁.၂၀၁၂)ရက်နေ့မှ စတင်၍ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ကန့်သတ်ချက်မရှိ ဆောင်ရွက်ခွင့်ပြုပါသည်။

**လုပ်ငန်းအမျိုးအစားများနှင့်လုပ်ဆောင်ရမည့်လုပ်နည်းစနစ်များ**

၅။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorised Dealer Licence - A.D) ရှိ ဘဏ်များက သာမန်စာရင်းပိုင်းဆိုင်ရာ နိုင်ငံတကာပေးချေမှုများ၊ လွှဲပြောင်းမှုများ ဆောင်ရွက်ရာတွင် လုပ်ငန်းအမျိုးအစားအလိုက် လုပ်ဆောင်ရမည့် လုပ်နည်းစနစ်များမှာ (နောက်ဆက်တွဲ-က) ပါအတိုင်း ဖြစ်ပါသည်။

၆။ မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံသူများ (ပုဂ္ဂိုလ် သို့မဟုတ် စီးပွားရေးအဖွဲ့အစည်း) အတွက် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားငွေအသုံးပြုခြင်း၊ နိုင်ငံခြားငွေဖြည့်တင်းခြင်း၊ နိုင်ငံခြားငွေ လွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်စပ်လျဉ်းသည့် နိုင်ငံခြားငွေဆိုင်ရာ အမိန့်ကြော်ငြာစာ စည်းကမ်းသတ်မှတ်ချက်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်/မဖြစ် စိစစ်ပြီးမှ ခွင့်ပြုရမည်။

၇။ နိုင်ငံခြားငွေဖြင့် စာရင်းရှင် အပ်ငွေစာရင်းများကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အောက်ပါ ပြည်တွင်း/ပြည်ပပေးချေမှုများအတွက် အသုံးပြုနိုင်သည်-

- (က) ပြည်တွင်း၌ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို နိုင်ငံခြားငွေဖြင့် တရားဝင် ရောင်းချခွင့်ပြုထားသည့် အဖွဲ့အစည်းများထံမှ ဝယ်ယူမှုများအတွက် စာရင်းပြောင်းနည်းဖြင့် ပေးချေခြင်း၊
- (ခ) နိုင်ငံတော်အစိုးရအဖွဲ့အစည်းများထံ ပေးဆောင်ရမည့် အခွန်အခတို့အတွက် စာရင်းပြောင်းနည်းဖြင့် စိုက်ထုတ်ပေးချေခြင်း၊
- (ဂ) ပို့ကုန်သွင်းကုန်များအတွက် ငွေလွှဲစာတမ်းများ ဆောင်ရွက်ပေးခြင်း၊
- (ဃ) ပြည်ပသို့ စာရင်းလွှဲပြောင်းပေးပို့ခြင်း၊ ပြည်ပမှ စာရင်းလွှဲပြောင်းပေးပို့မှုကို လက်ခံခြင်း။

**နိုင်ငံခြားငွေဘဏ်စာရင်းများမှ ငွေသားထုတ်ယူခြင်း**

၈။ နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်း ဖွင့်လှစ်ထားသူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ နိုင်ငံခြားငွေစာရင်းမှ ငွေသားထုတ်ယူလိုသည့်အခါ အမေရိကန်ဒေါ်လာ (၁၀,၀၀၀) (အမေရိကန်ဒေါ်လာတစ်သောင်း) သို့မဟုတ် ၎င်းနှင့်တန်ဖိုးညီမျှသော နိုင်ငံခြားငွေ ယူရို၊ စင်ကာပူဒေါ်လာတို့ကို ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုနိုင်ပြီး ၎င်းပမာဏထက် ကျော်လွန်ပါက ကျပ်ငွေသို့ ပြောင်းလဲတွက်ချက် ထုတ်ပေးရန် သို့မဟုတ် စာရင်းပြောင်းနည်းဖြင့်သာ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

**ပိုလျှံသောနိုင်ငံခြားသုံးငွေများ**

၉။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorised Dealer Licence-A.D) ရဘဏ်များမှ တင်ပြလာသည့် နိုင်ငံခြားသုံးငွေအခြေအနေများကို ဗဟိုဘဏ်က သုံးသပ်၍ ပိုလျှံသောနိုင်ငံခြားငွေများကို ဗဟိုဘဏ်သို့ ရောင်းချနိုင်သည်။

၁၀။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorised Dealer Licence-A.D) ရ ဘဏ်များသည် နိုင်ငံခြားငွေ လိုအပ်လာသည့်အခါ၌ ဗဟိုဘဏ်ထံမှ ပြန်လည် ဝယ်ယူနိုင်သည်။

**နိုင်ငံခြားငွေများ ဝယ်ယူ/ရောင်းချ/လဲလှယ်အသုံးပြုနိုင်ခြင်း**

၁၁။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorised Dealer Licence-A.D) ရ ဘဏ်များသည် စာရင်းပိုင်ရှင်များ၏ ဆန္ဒအတိုင်း ၎င်းတို့ထံမှ နိုင်ငံခြားငွေများကို ဝယ်ယူခြင်း၊ ၎င်းတို့အား နိုင်ငံခြားငွေများ ရောင်းချခြင်း၊ နိုင်ငံခြားငွေ တစ်မျိုးမျိုးကို အခြားတစ်မျိုးမျိုးဖြင့် လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ခွင့်ပြုထားသော နိုင်ငံခြားငွေ အမျိုးအစားများကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ် ထုတ်ပြန်လျှက်ရှိသော ငွေလဲနှုန်း (CBM reference rate) ကို အခြေခံ၍ သတ်မှတ်ဘောင်အတွင်းမှ ဆောင်ရွက်ရမည်။

**ပြည်ပတွင်နေထိုင်သူများ၏ ကျပ်ငွေစာရင်းဖွင့်လှစ်ခြင်း**

၁၂။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorised Dealer Licence-A.D) ရ ဘဏ်များသည် ပြည်ပတွင်နေထိုင်သူများက နိုင်ငံတော်အတွင်း မိမိတို့၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ရောင်းချခြင်းဖြင့်လည်းကောင်း၊ လုပ်ခ၊ လစာ၊ အလှူငွေနှင့် အခြားတရားဝင် နည်းလမ်းများအရလည်းကောင်း ရရှိသည့်ကျပ်ငွေများကို နိုင်ငံခြားငွေ လဲလှယ်မှုပြုပေးနိုင်ခြင်း မရှိသော ကျပ်ငွေစာရင်းရှင်စာရင်း (non-resident current A/C, non-convertible Kyat A/C) လက်ခံဖွင့်လှစ်နိုင်သည်။

**ကော်မရှင်နှင့်အခကြေးငွေနှုန်းထားများ**

၁၃။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorised Dealer Licence-A.D) ရ ဘဏ်များ ရယူကောက်ခံနိုင်သည့် အနည်းဆုံးနှင့် အများဆုံးကော်မရှင်၊ အခကြေးငွေနှုန်းထားများစသည့် နိုင်ငံခြားဘဏ်လုပ်ငန်းဆိုင်ရာ ဘဏ်စရိတ် နှုန်းထားများနှင့် ငွေလွှဲစာတမ်းများ (Letter of Credit) ဖွင့်လှစ်ခြင်းအတွက် ဘဏ်များက ရယူထားရမည့် အနည်းဆုံး ရာခိုင်နှုန်း (Margin) များသည် ဗဟိုဘဏ်က အခါအားလျော်စွာ သတ်မှတ်သည့် သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရမည်။

**စာရင်းများပေးပို့ခြင်း**

၁၄။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်(Authorised Dealer Licence-A.D)ရ ဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ထံ သာမန်စာရင်းပိုင်းဆိုင်ရာ နိုင်ငံတကာပေးချေမှုများ၊ လွှဲပြောင်းမှုများ အခြေအနေကို နောက်ဆက်တွဲ(ခ)ပါ သတ်မှတ်ထားသောပုံစံဖြင့် အပတ်စဉ် သောကြာနေ့ ကုန်ဆုံးသော ရက်သတ္တပတ်အတွက် တနင်္လာနေ့တိုင်းတွင် တင်ပြရမည်။

၁၅။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်(Authorised Dealer Licence-A.D)ရ ဘဏ်များသည် နိုင်ငံတကာသာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှု များ ဆောင်ရွက်ရာတွင် ထူးခြားသည့်/ပမာဏကြီးမားသည့် ပေးချေလွှဲပြောင်းမှုများရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ နေ့ချင်းပြီး စာရင်းတင်ပြရမည်။

၁၆။ အထက်အပိုဒ် (၁၄) နှင့် (၁၅)ပါ စာရင်းများအပြင် ဗဟိုဘဏ်က အခါအားလျော်စွာ လိုအပ်၍ တောင်းခံလာသော စာရင်းများ၊ မှတ်တမ်းများ၊ သတင်းအချက်အလက်များကိုလည်း ပေးပို့တင်ပြရမည်။

**အထွေထွေ**

၁၇။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်(Authorised Dealer Licence-A.D)ရ ဘဏ်များသည် နိုင်ငံတကာသာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှု များကို လက်ခံဆောင်ရွက်ရာတွင် အဆိုပါလွှဲပြောင်းပေးချေမှုများ၏ ရည်ရွယ်ချက်ကို စိစစ်ရန် တာဝန်ရှိပြီး ငွေလုံးငွေရင်းဆိုင်ရာ လွှဲပြောင်းရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက လွှဲပြောင်းပေးချေခြင်း မပြုလုပ်ရပါ။

၁၈။ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်(Authorised Dealer Licence-A.D)ရ ဘဏ်များသည် သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှု၊ လွှဲပြောင်းမှု စာရင်းမှတ်တမ်းများ၊ အထောက်အထားစာရွက်စာတမ်းများနှင့် အီလက်ထရောနစ်နည်းဖြင့် စာရင်းထိန်းသိမ်းထားရှိခြင်းများကို လုပ်ငန်းဆောင်ရွက်ချက်များ (Transactions) ပြီးဆုံးပြီး နောက် အနည်းဆုံး ၅ နှစ်ကြာသည်အထိ ထိန်းသိမ်းထားရှိရမည်။

၁၉။ သာမန်စာရင်းပိုင်းဆိုင်ရာ နိုင်ငံတကာ ပေးချေမှုများ၊ လွှဲပြောင်းမှုများ ဆောင်ရွက် ရာတွင် တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ငွေကြေးခဝါချမှုတားဆီးကာကွယ်ခြင်းနှင့် အကြမ်းဖက်သမားများ အား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အကြံပြုတိုက်တွန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။

၂၀။ သာမန်စာရင်းပိုင်းဆိုင်ရာ နိုင်ငံတကာ ပေးချေမှုများ၊ လွှဲပြောင်းမှုများဆောင်ရွက်ရာ တွင် စာရင်းများ ပြုစုထိန်းသိမ်းခြင်းပုံစံ၊ အစီရင်ခံတင်ပြသည့်ပုံစံတို့နှင့်ပတ်သက်၍ မြန်မာ

နိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ကြီးကြပ်စစ်ဆေးရေးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၂၁။ သာမန်စာရင်းပိုင်းဆိုင်ရာ နိုင်ငံတကာ ပေးချေမှုများ၊ လွှဲပြောင်းမှုများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရမည်။

၂၂။ အာရှဗဟိုဘဏ်များ စာရင်းရှင်းလင်းရေးအဖွဲ့ (Asian Clearing Union) ၏ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်သော ဘဏ်လုပ်ငန်းကိစ္စမှန်သမျှကို အာရှဗဟိုဘဏ်များ စာရင်းရှင်းလင်းရေးအဖွဲ့ (Asian Clearing Union) က ကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရမည်။

၂၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ (၄.၇.၂၀၁၂)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁၃/၂၀၁၂) တွင် ပါဝင်သည့် အချက်များကို ဤညွှန်ကြားချက်နှင့် မဆန့်ကျင်သမျှ ဆက်လက်လိုက်နာရမည်။

၂၄။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရန်ကုန်မြို့၏ (၁၅.၄.၁၉၉၃) ရက်စွဲပါ စာအမှတ်၊ ဘခ-၁ / ၁၄ (၃၂၆/၉၃) အရ နိုင်ငံခြားသုံးငွေနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်များအား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၃၁.၁၀.၂၀၁၂) ရက်စွဲပါ စာအမှတ်၊ ဘခ - ၁ / ၂၉၀ (၄၅၃၂/၂၀၁၂) ဖြင့် ရုပ်သိမ်းပြီးဖြစ်ပါသည်။

(ပုံ) xxxxxxxx  
( သန်းညိန်း )  
ဥက္ကဋ္ဌ

**ဖြန့်ဝေခြင်း**

- ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်
- ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
- ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်
- နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer Licence) ရ ပုဂ္ဂလိကဘဏ်များအားလုံး

**မိတ္တူကို**

- ဝန်ကြီးရုံး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
- ဒုတိယဥက္ကဋ္ဌ (နေပြည်တော်)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
- ဒုတိယဥက္ကဋ္ဌ/နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
- ဌာနကြီးမှူးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
- ရုံးလက်ခံ

သက်ဆိုင်ရာဘဏ်များကဆောင်ရွက်နိုင်သည့်လုပ်ငန်းများ

အမှတ်စဉ်	လုပ်ငန်းအမျိုးအစား	လုပ်ဆောင်ရမည့်လုပ်နည်းစနစ်များ
၁။	ကုမ္ပဏီများ/သမဝါယမများ/အစိုးရနှင့် မသက်ဆိုင်သော ဖက်စပ်လုပ်ငန်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက နိုင်ငံခြားသုံးငွေဖြင့် စာရင်းဖွင့်ခြင်း။	<ul style="list-style-type: none"> <li>(က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊</li> <li>(ခ) သွင်းကုန်/ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊</li> <li>(ဂ) သင်းဖွဲ့မှတ်တမ်း/သင်းဖွဲ့စည်းမျဉ်း၊</li> <li>(ဃ) အဖွဲ့အစည်းများအတွက်ဒါရိုက်တာအဖွဲ့၏အစည်းအဝေးမှတ်တမ်း၊</li> <li>(င) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြားသုံးငွေရရှိခြင်းအထောက်အထား။</li> </ul>
၂။	ဝန်ဆောင်မှုလုပ်ငန်းများ (Services) အတွက် ရရှိသော နိုင်ငံခြားသုံးငွေများဖြင့် စာရင်းဖွင့်ခြင်း။	<ul style="list-style-type: none"> <li>(က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊</li> <li>(ခ) ဝန်ဆောင်မှုလုပ်ငန်းအတွက်ကန်ထရိုက်စာချုပ် (Services Contract)</li> <li>(ဂ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြားသုံးငွေရရှိခြင်းအထောက်အထား။</li> </ul>
၃။	အိမ်/မြေ/မော်တော်ယာဉ်/သင်္ဘောများ ငှားရမ်းသည်အတွက် ရရှိသော နိုင်ငံခြားသုံးငွေဖြင့် စာရင်းဖွင့်ခြင်း။ (မော်တော်ယာဉ်ငှားရမ်းခဆိုရာတွင် Taxi ငှားရမ်းခ အကျုံးမဝင်ပါ)	<ul style="list-style-type: none"> <li>(က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊</li> <li>(ခ) ဘဏ်ဆိုင်ရာအငှားစာချုပ်</li> <li>(ဂ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြားသုံးငွေရရှိခြင်းအထောက်အထား။</li> </ul>
၄။	ပြည်တွင်းတွင် လုပ်ခ/လစာ/ကော်မရှင်အဖြစ် ရရှိသော နိုင်ငံခြားသုံးငွေများဖြင့် စာရင်းဖွင့်ခြင်း။	<ul style="list-style-type: none"> <li>(က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊</li> <li>(ခ) အလုပ်ခန့်စာ/ကော်မရှင်လုပ်ငန်းအတွက် အထောက်အထား</li> <li>(ဂ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြားသုံးငွေရရှိခြင်းအထောက်အထား။</li> </ul>
၅။	ပြည်ပတွင် မိမိအစီအစဉ်ဖြင့် အလုပ်လုပ်ခြင်းမှ ရရှိသော နိုင်ငံခြားသုံးငွေများဖြင့် စာရင်းဖွင့်ခြင်း။	<ul style="list-style-type: none"> <li>(က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊</li> <li>(ခ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြားသုံးငွေရရှိခြင်းအထောက်အထား။</li> <li>(ဂ) အလုပ်ခန့်စာ၊</li> </ul>
၆။	ပြည်ပတွင် သင်္ဘောဝန်ထမ်း လုပ်ကိုင်ခြင်းမှ ရရှိသော နိုင်ငံခြားသုံးငွေ ဖြင့် စာရင်းဖွင့်ခြင်း။	<ul style="list-style-type: none"> <li>(က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊</li> <li>(ခ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြားသုံးငွေရရှိခြင်းအထောက်အထား။</li> <li>(ဂ) လစာစာရင်း (Portage Bill) (သင်္ဘောသားအလုပ်အကိုင်ကြီးကြပ်ရေးဌာနခွဲ၏အတည်ပြုချက်ပါရှိရမည်။)</li> </ul>
၇။	အစိုးရတာဝန်ဖြင့် ပြည်ပနိုင်ငံများသို့ခရီးသွားသည်အတွက်ရရှိသောနိုင်ငံခြားသုံးငွေများဖြင့်စာရင်းဖွင့်ခြင်း။	<ul style="list-style-type: none"> <li>(က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊</li> <li>(ခ) ပြည်ပထွက်ခွာခွင့်အမိန့် (Deputation Order)</li> <li>(ဂ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြား</li> </ul>

အမှတ်စဉ်

လုပ်ငန်းအမျိုးအစား

လုပ်ဆောင်ရမည့်လုပ်နည်းစနစ်များ

၈။ ခရီးသွား လုပ်ငန်း/ စားသောက်ဆိုင် လုပ်ငန်း/ ဟိုတယ်လုပ်ငန်း/တည်းခိုခန်းလုပ်ငန်း/ကျောက် မျက်အရောင်းဆိုင် စသည်နိုင်ငံခြားငွေဖြင့် လက်ခံ ရရှိသည့် လုပ်ငန်းများမှ ရရှိသော နိုင်ငံခြားသုံး ငွေများဖြင့် စာရင်းဖွင့်ခြင်း။

- (က) သုံးငွေရရှိခြင်းအထောက်အထား။
- (က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊
- (ခ) လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်/လိုင်စင်၊
- (ဂ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြား သုံးငွေရရှိခြင်းအထောက်အထား။

၉။ ကွယ်လွန်ခြင်းအတွက်ပြည်တွင်း/ပြည်ပရှိနိုင်ငံခြား ကုမ္ပဏီ/အဖွဲ့အစည်း/နိုင်ငံခြားအစိုးရတို့မှ (လစာမှ အပ)ပေးပို့သော နိုင်ငံခြားငွေဖြင့် စာရင်းဖွင့်ခြင်း။

- (က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊
- (ခ) အမေရိကန်ဒေါ်လာ ၁,၀၀၀/- အထိ ပေးပို့သော လျော်ကြေးငွေဖြစ်ပါက Letter of Indemnity
- (ဂ) အမေရိကန်ဒေါ်လာ ၁,၀၀၀/- ထက် ပိုသော လျော်ကြေးငွေဖြစ်ပါက Succession Certificate
- (ဃ) လျော်ကြေးငွေရရှိခြင်းအထောက်အထား၊
- (င) သန်းခေါင်စာရင်း(ထောက်ခံချက်)

၁၀။ ပို့ကုန်အတွက် ပြည်ပမှကြိုတင်ရရှိသော နိုင်ငံခြား ငွေများဖြင့် စာရင်းဖွင့်ခြင်း။

- (က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊
- (ခ) သွင်းကုန်/ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူကုမ္ပဏီမှတ်ပုံတင် လက်မှတ်
- (ဂ) သင်းဖွဲ့မှတ်တမ်း/သင်းဖွဲ့စည်းမျဉ်း၊
- (ဃ) အဖွဲ့အစည်းများအတွက်ဒါရိုက်တာအဖွဲ့၏အစည်းအဝေး မှတ်တမ်း၊
- (င) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြား သုံးငွေရရှိခြင်းအထောက်အထား။

၁၁။ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များအား ပြည်တွင်း ပြည်ပမှလှူဒါန်းသော နိုင်ငံခြားငွေများဖြင့် စာရင်း ဖွင့်ခြင်း။

- (က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊
- (ခ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြား သုံးငွေရရှိခြင်းအထောက်အထား။

၁၂။ အထက်ပါ လုပ်ငန်းအမျိုးအစားများအပြင် နိုင်ငံ တော်၏ မူဝါဒအရ ခွင့်ပြုသော သွင်းကုန်၊ ပို့ကုန် များအတွက် အဖွဲ့အစည်းအလိုက် ဖြစ်စေ၊ တစ်ဦး ချင်းဖြစ်စေ၊ နိုင်ငံခြားငွေများဖြင့် စာရင်းဖွင့်ခြင်း။

- (က) စာရင်းဖွင့်ခွင့်လျှောက်လွှာ၊
- (ခ) သွင်းကုန်/ပို့ကုန်အတွက်ခွင့်ပြုသည့်အထောက်အထား၊
- (ဂ) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြား သုံးငွေရရှိခြင်းအထောက်အထား။

၁၃။ ဖွင့်လှစ်ထားပြီးသော နိုင်ငံခြားငွေ စာရင်းများသို့ နိုင်ငံခြားသုံးငွေ ထပ်မံ ပေးသွင်းခြင်း။ (အပြန် လေယာဉ်စရိတ်များ၊ လစာကျန်ငွေများ၊ မိသားစု လွှဲငွေအတွက် စိုက်သွင်းထားငွေများအပါအဝင်)

- (က) USD 10,000/- ထက် ပိုသောငွေ ဖြစ်ပါက နိုင်ငံခြား သုံးငွေရရှိခြင်းအထောက်အထား။
- (ခ) လစာစာရင်း (Portage Bill) / အလုပ်ခန့်စာ

၁၄။ နိုင်ငံ့ဝန်ထမ်းများ၏ စာရင်းမှ ပြည်ပသို့ နိုင်ငံခြား သုံးငွေ ထုတ်ယူသွားခွင့်ပြုခြင်း။

- (က) အဆိုပြုလွှာ(ငွေစာရင်းဖွင့်လှစ်ထားသည့်ဘဏ်တွင်ထုတ် ယူလိုသည့်ငွေပမာဏကိုအဆိုပြုရမည်ဖြစ်သည်။)
- (ခ) ပြည်ပသို့ထွက်ခွာမည်အမိန့် (Deputation Order)။

အမှတ်စဉ်	လုပ်ငန်းအမျိုးအစား	လုပ်ဆောင်ရမည့်လုပ်နည်းစနစ်များ
၁၅။	သင်္ဘောသားများအတွက် အပြန် လေယာဉ်ခ ပေးချေခြင်း။	<ul style="list-style-type: none"> <li>(က) အဆိုပြုလွှာ(ငွေစာရင်းဖွင့်လှစ်ထားသည့်ဘဏ်တွင်ထုတ်ယူလိုသည် ငွေပမာဏကိုအဆိုပြုရမည်ဖြစ်သည်။)</li> <li>(ခ) သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ၏ ထောက်ခံချက်။</li> </ul>
၁၆။	ကုမ္ပဏီများ/သမဝါယမများ/ အစိုးရနှင့်မသက်ဆိုင်သော ဖက်စပ်လုပ်ငန်းများ/ ပုဂ္ဂလိကများက ၎င်းတို့၏ နိုင်ငံခြားသုံးငွေစာရင်းရှိငွေဖြင့် ပြည်ပမှ ဝယ်ယူသည့် ပစ္စည်းများအတွက် တန်ဖိုးငွေပေးချေခြင်း။	<ul style="list-style-type: none"> <li>(က) အဆိုပြုလွှာ (ငွေစာရင်းဖွင့်လှစ်ထားသည့်ဘဏ်တွင်ပေးချေလိုသည် ငွေပမာဏကိုအဆိုပြုရမည်ဖြစ်သည်။)</li> <li>(ခ) သွင်းကုန်လိုင်စင်/သွင်းကုန်ပါမစ်</li> <li>(ဂ) ကုန်အမှတ်စဉ် (Invoice)</li> <li>(ဃ) ယခု ငွေပေးချေမည့် ကုန်ပစ္စည်းများ ရရှိပြီးကြောင်း အထောက်အထား (Bill of Lading , Airway Bill, Bill of Entry, Import Declaration)</li> </ul>
၁၇။	အစိုးရအဖွဲ့အစည်းပါဝင်သော ဖက်စပ်လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသော လစာငွေများကို နိုင်ငံခြားသုံးငွေဖြင့်ထုတ်ယူခွင့်နှင့်လွှဲပို့ခွင့်ပြုခြင်း။	<ul style="list-style-type: none"> <li>(က) အဆိုပြုလွှာ(ငွေစာရင်းဖွင့်လှစ်ထားသည့်ဘဏ်တွင်ထုတ်ယူလိုသည်/လွှဲပို့လိုသည် ငွေပမာဏကို အဆိုပြုရမည်ဖြစ်သည်။)</li> <li>(ခ) မြန်မာနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်းသည့် နိုင်ငံခြားငွေဆိုင်ရာ အမိန့်ကြော်ငြာစည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း ကုန်ကျစရိတ်များကို နှုတ်ပယ်၍ တရားဝင်ကျန်ရှိငွေ။</li> <li>(ဂ) သွင်းကုန်မှအပအခြားကိစ္စအတွက်နိုင်ငံခြားသုံးငွေလွှဲခွင့်လျှောက်လွှာ (Form-A)။</li> </ul>
၁၈။	အစိုးရအဖွဲ့အစည်းပါဝင်သောဖက်စပ်လုပ်ငန်းများမှ ဝယ်ယူသည့် ကုန်ပစ္စည်း များအတွက် ငွေလွှဲစာတမ်း (သို့မဟုတ်) မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ပြီးကြောင်း/ အထောက်အထား တင်ပြ၍ တန်ဖိုးငွေကို ပြည်ပသို့ လွှဲပို့ခွင့်ပြုခြင်း။	<ul style="list-style-type: none"> <li>(က) သက်ဆိုင်ရာအဖွဲ့အစည်းလျှောက်လွှာ။</li> <li>(ခ) သွင်းကုန်လိုင်စင်/သွင်းကုန်ပါမစ်</li> <li>(ဂ) ကုန်အမှတ်စဉ် (Invoice)</li> <li>(ဃ) Bill of Lading , Bill of Entry , Import Declaration</li> </ul>
၁၉။	အပ်ကုန်စနစ်ဖြင့် ပုဂ္ဂလိက/ကုမ္ပဏီ/သမဝါယမ/ အစိုးရနှင့်မသက်ဆိုင်သော ဖက်စပ်များက ရောင်းချသော မော်တော်ယာဉ်/ကုန်ပစ္စည်းများ၏ နိုင်ငံခြားသုံးငွေတန်ဖိုးကို လွှဲပို့ခွင့်ပြုခြင်း။	<ul style="list-style-type: none"> <li>(က) အဆိုပြုလွှာ(ငွေစာရင်းဖွင့်လှစ်ထားသည့်ဘဏ်တွင်လွှဲပို့လိုသည် ငွေပမာဏကိုအဆိုပြုရမည်ဖြစ်သည်။)</li> <li>(ခ) သွင်းကုန်လိုင်စင်/သွင်းကုန်ပါမစ်</li> <li>(ဂ) ကုန်အမှတ်စဉ် (Invoice)</li> <li>(ဃ) Bill of Lading , Bill of Entry , Import Declaration</li> <li>(င) Sales Statement , Consignment Contract</li> </ul>

မှတ်ချက်။ သတ်မှတ်ထားသောကော်မရှင်နှင့်အမြတ်ခွန်



အမှတ်စဉ်

လုပ်ငန်းအမျိုးအစား

လုပ်ဆောင်ရမည့်လုပ်နည်းစနစ်များ

များကိုခန့်မိ၍ ကျန်ငွေကို ပြည်ပသို့ လွှဲပို့ခွင့်ပြုရန်။

၂၀။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများသို့ ကြိုတင်လွှဲပို့ထားသော နိုင်ငံခြားသုံးငွေများအနက် ခရီးသွား နိုင်ငံခြားသားများ လာရောက်ခြင်း အစီအစဉ် ပျက်ကွက်၍ မသုံးဖြစ်သော နိုင်ငံခြားသုံးငွေများကို ပြန်လည်လွှဲပို့ခွင့်ပြုခြင်း။

- (က) ခရီးသွားလုပ်ငန်းလိုင်စင်ရရှိသူများမှ ပြန်လည်လွှဲပို့ခွင့် လျှောက်လွှာ၊
- (ခ) ကြိုတင်ငွေရရှိထားကြောင်းအထောက်အထား၊
- (ဂ) ပြန်လည်လွှဲပို့ရန်အတွက်အထောက်အထား၊
- (ဃ) သွင်းကုန်မှအပအခြားကိစ္စအတွက်နိုင်ငံခြားသုံးငွေလွှဲခွင့် လျှောက်လွှာ (Form-A)၊

၂၁။ နိုင်ငံခြားတွင် သီတင်းသုံးနေထိုင်လျက်ရှိသော ဗုဒ္ဓ သာသနာပြု ဆရာတော်များအား မိမိကိုယ်ပိုင် နိုင်ငံခြားငွေဖြင့်လျှို့ဝှက်ငွေများကိုလွှဲပို့ခွင့်ပြုခြင်း။

- (က) အဆိုပြုလွှာ(ငွေစာရင်းဖွင့်လှစ်ထားသည့်ဘဏ်တွင်လွှဲပို့ လိုသည် ငွေပမာဏကိုအဆိုပြုရမည်ဖြစ်သည်။)
- (ခ) သာသနာရေး ဦးစီးဌာနနှင့် သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ထောက်ခံချက်။

၂၂။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က လျှောက်ထားသော အစိုးရဌာနများ အတွက် ကုန်ပစ္စည်း သင်္ဘောတင် သယ်ဆောင်ခကို ပေးချေခြင်း။

- (က) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှလျှောက်ထားချက်
- (ခ) သင်္ဘောတင်ခကိုရရှိပြီးကြောင်းအထောက်အထား
- (ဂ) Bill of Lading
- (ဃ) Freight Collection Certificate
- (င) ကြေညာချက်ပုံစံ(၅)
- (စ) Balance Certificate ပေါ်တွင် ဆိပ်ကမ်းအာဏာပိုင်မှ သက်ဆိုင်ရာသင်္ဘောလိုင်းအတွက် ဘဏ်စာရင်းလက်ကျန် ငွေလုံလောက်စွာရှိကြောင်းထောက်ခံချက်ထည့်သွင်းပေးရ မည်။

၂၃။ မြန်မာ့ ဆိပ်ကမ်းတွင် ဆိုက်ကပ်သော နိုင်ငံခြား သင်္ဘောများ၏ သင်္ဘော အသုံးစရိတ် ပိုလျှံငွေကို ပြန်လည်လွှဲပို့ခွင့်ပြုခြင်း။

- (ဆ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (က) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှလျှောက်ထားချက်
- (ခ) အသုံးစရိတ်အတွက်ကြိုတင်လွှဲပို့သည့်နိုင်ငံခြားသုံးငွေရ ရှိပြီးကြောင်းအထောက်အထား
- (ဂ) သုံးစွဲပြီးကျန်ငွေစာရင်း
- (ဃ) ကြေညာချက်ပုံစံ(၅)
- (င) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)

အမှတ်စဉ်

လုပ်ငန်းအမျိုးအစား

လုပ်ဆောင်ရမည့်လုပ်နည်းစနစ်များ

၂၄။ နိုင်ငံခြား ပညာသင် စရိတ်၊ ကျောင်းဝင်ကြေး၊ နိုင်ငံခြား ဘွဲ့လွန် စာမေးပွဲ ဖြေဆိုခွင့်အတွက် စာမေးပွဲဝင်ကြေး ငွေလွှဲပို့ ခွင့်ပြုခြင်း။

- (က) ကာယကံရှင်၏လျှောက်ထားချက်၊
- (ခ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (ဂ) လွှဲပို့ပေးချေရမည့် ငွေရပ် မှန်ကန်ကြောင်း အထောက်အထား

၂၅။ ပြည်ပမှ ဆောင်ရွက် ပေးမည့် ဝန်ဆောင်မှု တစ်ခုခု (ဥပမာ-ဆေးကုသခြင်း၊ ဟိုတယ်အခန်း ငှားခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း.....) အတွက် ကျသင့်ငွေ လွှဲပို့ခွင့်ပြုခြင်း။

- (ဃ) ဌာနဆိုင်ရာမှ ဖြစ်ပါက ဌာနဆိုင်ရာ ထောက်ခံချက်
- (က) ကာယကံရှင်၏လျှောက်ထားချက်၊
- (ခ) ငွေပေးသွင်းသည့် အထောက်အထား
- (ဂ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (ဃ) လွှဲပို့ပေးချေရမည့် ငွေရပ် မှန်ကန်ကြောင်း အထောက်အထား

၂၆။ ပို့ကုန်များအတွက် ပြန်အမ်းငွေနှင့် တောင်းခံငွေ များကို စိစစ်ခြင်း။

- (က) သက်ဆိုင်ရာမှလျှောက်လွှာ
- (ခ) မြန်မာနိုင်ငံမှ ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ ရောင်းချရာတွင် ကြေညာရန်ပုံစံ **Form E (ပုံစံ-ပက)**
- (ဂ) တောင်းခံငွေအတွက်ဆိုလျှင်-
  - (၁) Sales Contract
  - (၂) Surveyor's Report
  - (၃) Buyer's Inspection Report

၂၇။ မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်ထားသော လေကြောင်း ကုမ္ပဏီများ၏ လေယာဉ် သယ်ဆောင်ခ များကို ပေးချေခြင်း။

- (က) လေကြောင်းကုမ္ပဏီများ၏လျှောက်လွှာ၊
- (ခ) ကြေညာချက်ပုံစံ (၅)
- (ဂ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (ဃ) အသုံးစရိတ်များကိုဖော်ပြထားသည့်စာရင်း၊
- (င) လေယာဉ်ခများကို နိုင်ငံခြားသုံးငွေဖြင့် ရရှိသည် အထောက်အထား၊
- (စ) ကုန်တင်ခနှင့် လူစီးခများ ပါဝင်သည့် အသေးစိတ် စာရင်းဇယား၊
- (ဆ) အမြတ်ခွန်ပေးဆောင်ပြီးသည့်အထောက်အထား၊

၂၈။ မြန်မာနိုင်ငံသားပိုင် လေကြောင်း ကုမ္ပဏီများ၏ လေယာဉ်ဝယ်ယူခြင်းအတွက်တန်ဖိုးငွေများ၊ လေယာဉ် ငှားရမ်းပျံသန်းခများ ပေးချေခြင်း။

- (ဇ) အစိုးရအသိအမှတ်ပြုစာရင်းစစ်၏ထောက်ခံချက်၊
- (က) လေကြောင်းကုမ္ပဏီများ၏လျှောက်လွှာ၊
- (ခ) ငွေလွှဲပို့ရန်အတွက်အထောက်အထား၊ (လေယာဉ် ဝယ်ယူခြင်း/ငှားရမ်းခြင်း သဘောတူစာချုပ်.....)
- (ဂ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (ဃ) လေယာဉ်ကုန်တင်ခနှင့်လူစီးခများကို နိုင်ငံခြားသုံးငွေ

အမှတ်စဉ်

လုပ်ငန်းအမျိုးအစား

လုပ်ဆောင်ရမည့်လုပ်နည်းစနစ်များ

၂၉။

လေကြောင်း ကုမ္ပဏီများ၏ လေယာဉ် အရံ ပစ္စည်းများ ပြင်ဆင်ခြင်း/ ဝယ်ယူခြင်း၊ အာမခံ ပရီမီယံကြေး ပေးဆောင်ခြင်းစသည် အသုံးစရိတ် များအတွက် ပေးချေခြင်း။

လေကြောင်း ကုမ္ပဏီများ၏ လေယာဉ် အရံ ပစ္စည်းများ ပြင်ဆင်ခြင်း/ ဝယ်ယူခြင်း၊ အာမခံ ပရီမီယံကြေး ပေးဆောင်ခြင်းစသည် အသုံးစရိတ် များအတွက် ပေးချေခြင်း။

- ဖြင့် ရရှိသည့် အထောက်အထား၊
- (င) အမြတ်ခွန်ပေးဆောင်ပြီးသည့်အထောက်အထား၊
- (စ) အစိုးရအသိအမှတ်ပြုစာရင်းစစ်၏ထောက်ခံချက်၊
- (က) လေကြောင်းကုမ္ပဏီများ၏လျှောက်လွှာ၊
- (ခ) ငွေလွှဲပို့ရန်အတွက်အထောက်အထား/ Import Licence , Invoice
- (ဂ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (ဃ) အာမခံပရီမီယံကြေး ပေးချေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်းမှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်၊
- (င) အစိုးရအသိအမှတ်ပြုစာရင်းစစ်၏ထောက်ခံချက်၊

၃၀။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း ဆောင်ရွက်သော ဟိုတယ်များ၊ ကုမ္ပဏီများ စသည်လုပ်ငန်းများမှ ရရှိသည့် နိုင်ငံခြားငွေများအား လွှဲပို့ခြင်း။

- (က) ငွေလွှဲပို့ခွင့်လျှောက်လွှာ၊
- (ခ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (ဂ) ဝင်ငွေနှင့်အသုံးစရိတ်ရှင်းတမ်းများ၊
- (ဃ) ငွေလွှဲပို့ရန်အတွက်အထောက်အထား၊
- (င) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်၊

၃၁။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း ဆောင်ရွက်သော ဟိုတယ်များ၊ ကုမ္ပဏီများ စသည်လုပ်ငန်းများမှ ချေးငွေအရင်းအတိုး၊ စရိတ်များ ပြန်လည်ပေးဆပ် ခြင်း။

- (က) ငွေလွှဲပို့ခွင့်လျှောက်လွှာ၊
- (ခ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (ဂ) ဝင်ငွေနှင့်အသုံးစရိတ်ရှင်းတမ်းများ၊
- (ဃ) ငွေလွှဲပို့ရန်အတွက်အထောက်အထား၊
- (င) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်၊

၃၂။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း ဆောင်ရွက်သော ဟိုတယ်များ၊ ကုမ္ပဏီများ စသည်လုပ်ငန်းများမှ အမြတ်ဝေစုများ လွှဲပို့ခြင်း။

- (က) ငွေလွှဲပို့ခွင့်လျှောက်လွှာ၊
- (ခ) သွင်းကုန်မှအပ အခြားကိစ္စများအတွက် နိုင်ငံခြားသုံးငွေ လွှဲခွင့်လျှောက်လွှာ (Form A)
- (ဂ) ငွေလွှဲပို့ရန်အတွက်အထောက်အထား၊
- (ဃ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်၊

၃၃။

ပြည်ပတွင် နေထိုင်သူများ၏ ကျပ်ငွေ စာရင်း ဖွင့်လှစ်ခြင်း။

- တစ်ဦးချင်းငွေစာရင်းဖွင့်လှစ်ရန်တင်ပြလာပါက
- (က) လျှောက်လွှာ
- (ခ) စာရင်းဖွင့်လှောက်ထားသူ၏ Passport မိတ္တူ
- (ဂ) Visa မိတ္တူ
- (ဃ) Form Q A.22 (မူရင်း)

အမှတ်စဉ်

လုပ်ငန်းအမျိုးအစား

လုပ်ဆောင်ရမည့်လုပ်နည်းစနစ်များ

- အသင်း/အဖွဲ့အစည်းများငွေစာရင်းဖွင့်လှစ်ရန်တင်ပြလာပါက
- (က) လျှောက်လွှာ
- (ခ) အသင်း/အဖွဲ့အစည်းတွင်ပါဝင်သူများ၏ Passport/Visa မိတ္တူ
- (ဂ) Form Q A.22 (မူရင်း)
- (ဃ) အသင်းအဖွဲ့၏အစည်းအဝေးမှတ်တမ်း
- (င) Form VI , XXVI
- (စ) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်  
(ပြည်တွင်းတွင်နေထိုင်သူနှင့်ပူးတွဲငွေစာရင်းဖွင့်လှစ်မည်ဆိုပါက)
- (ဆ) အသင်းအဖွဲ့၏အစည်းအဝေးမှတ်တမ်း